


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ဘဏ္ဍာရေးဝန်ကြီးဌာန
 ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာ
 အမှတ်၊ ၁၉ / ၂၀၁၆
 ၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်
 (၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)



ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤစည်းမျဉ်းများကို ထုတ်ပြန်လိုက်သည်။

၁။ ဤစည်းမျဉ်းများကို ဝင်ငွေခွန်စည်းမျဉ်းများကို ဒုတိယအကြိမ်ပြင်ဆင်သည့် စည်းမျဉ်းများ ဟု ခေါ်တွင်စေရမည်။

၂။ ဤစည်းမျဉ်းများသည် ၂၀၁၅ - ၂၀၁၆ ဝင်ငွေနှစ်မှစ၍ အကျိုးသက်ရောက်စေရမည်။

၃။ ဝင်ငွေခွန်စည်းမျဉ်းများ၏ စည်းမျဉ်း ၁၃၊ စည်းမျဉ်းခွဲ(က)ကို အောက်ပါအတိုင်း အစားထိုး ရမည်-

"၁၃။ (က) ဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ(ခ)နှင့် ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)တို့ အရ အဆောက် အအုံ၊ စက်ကိရိယာ၊ စက်ယန္တရားစု သို့မဟုတ် ပရိဘောဂများနှင့် စပ်လျဉ်း၍ နုတ်ပေးရမည့်ပစ္စည်းတန်ဖိုးလျော့ငွေမှာ အောက်ဇယားပါ နှုန်းများအတိုင်း ဖြစ်စေရမည်-

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း
၁။	(က)		အဆောက်အအုံ	
			လက်ရွေးစင်ပစ္စည်းများနှင့်သံချောင်းသွင်း	
			ကွန်ကရစ်များဖြင့်ဆောက်လုပ်ထားသော	
	(ခ)	(၁)	စက်ရုံ အဆောက်အအုံများ	၂.၅
		(၂)	ကျန်အဆောက်အအုံများ	၁.၂၅
	(ခ)		သင့်ရုံခိုင်ခံ့တောင့်တင်းသည့်	
			ဒုတိယတန်း တိုက်	
		(၁)	စက်ရုံအဆောက်အအုံများ	၅

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း
	(ဂ)	(၂)	ကျန်အဆောက်အအုံများ အုတ်ကြွပ်၊ သို့မဟုတ် သွပ်မိုးထားသည့် သစ်သား အဆောက်အအုံ	၂.၅
		(၁)	စက်ရုံအဆောက်အအုံများ	၁၀
	(ဃ)	(၂)	ကျန်အဆောက်အအုံများ ဝါးနှင့်သက်ကယ်ခနီများဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံ	၅ အစားထိုးပြုပြင် ခြင်း အတွက် ကုန်ကျစရိတ်ကို သာမန် အသုံး စရိတ်အဖြစ် ခွင့် ပြုမည်။
၂။	(က)		ပရိဘောဂများနှင့် အဆောက်အအုံတွင် တပ်ဆင်ထားသည့် ပစ္စည်းများ- အထွေထွေ	၅ (ပန်းကန် ခွက် ယောက်၊ ဖန် ထည်၊ရက်ထည် နှင့်ပလပ်စတစ် ပိတ်များအတွက် ခွင့် မပြုပါ။ အစားထိုးရာ၌ ကုန်ကျ စရိတ် များကို သာမန် အသုံး စရိတ် အဖြစ်ခွင့်ပြုမည်)
	(ခ)		ဟိုတယ်၊ ရုပ်ရှင်ရုံနှင့် တည်းခိုခန်းများ တွင်အသုံးပြုသည့် အိမ်ထောင်ပရိဘောဂ၊ တပ်ဆင်ထားသည့် ပစ္စည်းများ၊ ငွေထည် နှင့် မီးဖိုဆောင်သုံးပစ္စည်း	၆.၂၅

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း
	(ဂ)		ဟိုတယ်၊ ဇာတ်ပွဲရုံနှင့် ရုပ်ရှင်ရုံများတွင် အသုံးပြုသည့် တူရိယာပစ္စည်း	၁၀
၃။	(က) (ခ)		စက်ယန္တရားစု-	၅
			အထွေထွေ	
			အောက်ပါများအတွက် သီးခြားနှုန်းများ ဖြင့် ခွင့်ပြုမည်-	
			(၁) ဆန်စက် ...	
			(၂) ဂျုံစက် ...	
			(၃) ဆီစက် ...	
			(၄) ရေခဲစက် ...	
			(၅) ဘီလပ်ရည်စက် ...	
			(၆) ကော်ဖီမှုန့်စက် ...	
			(၇) အချိုသောက်လက်ဖက်ခြောက်စက် ...	
			(၈) အရက်ချက်စက် ...	
			(၉) မုန့်ဖုတ်ဖိုနှင့် ဘီစကွတ်စက် ...	
			(၁၀) ခေါက်ဆွဲ၊ မြူစွမ်း၊ ကြာဆံ၊ မုန့်ဟင်းခါး ဖတ်စသည့်စက် ...	
			(၁၁) အမှုန့်ကြိတ်စက် ...	
			(၁၂) စည်သွတ်စက် ...	
			(၁၃) သားရေထုတ်စက် ...	
			(၁၄) ဖိနပ်စက် ...	
			(၁၅) ဓါတ်ခဲစက် ...	
			(၁၆) ကော်စက် ...	
			(၁၇) ဆပ်ပြာစက် ...	
			(၁၈) ဖယောင်းတိုင်စက် ...	
			(၁၉) ကြိုးကျစ်စက် ...	
			(၂၀) ဒန်သတ္တုပစ္စည်းစက် ...	
			(၂၁) သတ္တုပုံစက် ...	
			(၂၂) ပလပ်စတစ်ပစ္စည်းစက် ...	

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း		
	(ဂ)	(၂၃)	သစ်ခွဲစက် ...	၆.၂၅		
		(၂၄)	ထုံးဖို ...	၆.၂၅		
		(၂၅)	လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက် ...	၆.၂၅		
		(၂၆)	ကျောက်ပစ္စည်းစက် ...	၆.၂၅		
		(၂၇)	သံမှအပ အခြားသတ္တုအရည်ကျိုစက် ...	၆.၂၅		
		(၂၈)	တွင်ခုံ ...	၆.၂၅		
		(၂၉)	သင်္ဘောကျင်း ...	၆.၂၅		
		(၃၀)	ပဲခွဲစက် ...	၆.၂၅		
		(၁)	ဆီခဲစက် ...	၁၀		
		(၂)	ဓာတုဗေဒပစ္စည်း ထုတ်လုပ်သည့်စက် ...	၁၀		
		(၃)	အဖြူချွတ်နှင့်ဆေးဆိုးစက် ...	၁၀		
		(၄)	ရော်ဘာပစ္စည်းစက် ...	၁၀		
		(၅)	အုတ်ဖို ...	၁၀		
		(၆)	အုတ်ကြွပ်စက် ...	၁၀		
		(၇)	ဝိုင်ယာကြိုးနှင့်အိမ်ရိုက်သံစက် ...	၁၀		
		(၈)	အထည်စက် ...	၁၀		
		(၉)	ဆားဖို ...	၁၀		
		၄။		စက်ပစ္စည်းများ-		
			(က)		မြေပေါ်လျှပ်စစ်ကြိုးလုံးကြီး ...	၂.၅
	(ခ)	(၁)	လျှပ်စစ်ဓာတ်အားပေးစက် ...	၆.၂၅		
		(၂)	လျှပ်စစ်ဓာတ်အားပို့သည့် စက်ကိရိယာ ...	၆.၂၅		
		(၃)	မြေအောက်လျှပ်စစ်ကြိုးလုံးကြီး ...	၆.၂၅		
		(၄)	ဓာတ်လှေကား ...	၆.၂၅		
		(၅)	အထွေထွေလျှပ်စစ်ပစ္စည်း ...	၆.၂၅		
		(၆)	သတ္တုရေစိမ့်စက်ကိရိယာ ...	၆.၂၅		
		(၇)	စက်ကိရိယာပြုပြင်ထိန်းသိမ်းသည့်စက် ...	၆.၂၅		
		(၈)	ပုံနှိပ်စက် ...	၆.၂၅		
		(၉)	လေဖိစက်နှင့်လေအားစက်ကိရိယာ ...	၆.၂၅		
	(ဂ)		ရေခဲမုန့်စက် ...	၁၀		

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း -
	(ဃ)		ရုပ်ရှင်ထုတ်လုပ်မှု၊ ပြသမှုဆိုင်ရာ စက် ပစ္စည်း	၁၂.၅
	(င)		ခါတ်မှန်နှင့်ရောဂါကုခါတ်အားပစ္စည်းများ	၂၀
၅။	(က)		ရေကြောင်းသယ်ယူပို့ဆောင်ရေး- သံထည်ခွံဖြင့် ဆောက်လုပ်ထားသော စက်မဲ့ ရေယာဉ်	၅
	(ခ)		သံထည်ခွံဖြင့် ဆောက်လုပ်သော စက် ရေယာဉ်	၆.၂၅
	(ဂ)		သစ်သားခွံဖြင့် ဆောက်လုပ်သော ရေယာဉ်	၁၀
၆။	(က)	(၁)	ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များ- မော်တော်ယာဉ် ...	၁၂.၅
		(၂)	စက်ဘီးနှင့်ဆိုက်ကားများ ...	၁၂.၅
	(ခ)		အငှားယာဉ်၊ ကုန်တင်ကားများနှင့် ခရီး သည်တင်ကားများ၊စက်မဲ့ယာဉ်များ ...	၂၀
၇။	(က)	(၁)	အထွေထွေ- ရုံးသုံးစက်ကိရိယာ ...	၁၀
		(၂)	အလေးချိန်စက်နှင့်ကိရိယာ ...	၁၀
		(၃)	အလုပ်ရုံသုံးစက်ကိရိယာများနှင့် တန်ဆာ ပလာများ ...	၁၀
		(၄)	အထည်နှင့် ဦးထုပ်ချုပ်စက် ...	၁၀
		(၅)	သားရေနှင့်ကင်းဘတ်ပစ္စည်းချုပ်စက်များ	၁၀
		(၆)	အအေးခါတ်ပေး စက်ကိရိယာ ...	၁၀
		(၇)	ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ကိရိယာ	၁၀
		(၈)	ဆောက်လုပ်ရေးနှင့်အိမ်သုံးသံထည်ပစ္စည်း ထုတ်လုပ်သည့်စက်များ ...	၁၀
		(၉)	သတ္တုတွင်းသုံးစက်ပစ္စည်း ...	၁၀
		(၁၀)	လက်ယာက္ကန်း ...	၁၀
	(ခ)	(၁)	ကြံရည်ကြိတ်စက် ...	၁၂.၅

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား			မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း
	(ဂ)	(၂)	ခွဲစိတ်ကိရိယာများ ...	၁၂.၅
		(၁)	စက်မှုလယ်ယာသုံးစက်ကိရိယာများ ...	၂၀
		(၂)	ဝန်ချီစက် ...	၂၀
စ။	(က)	(၁)	အခြားလုပ်ငန်းဆိုင်ရာအထွေထွေပစ္စည်းများ	
		(၁)	လေယာဉ် ...	၁၂.၅
		(၂)	စာရင်းပြစက်များ၊ ဂဏန်းတွက်စက်များ ...	၁၀
		(၃)	ရုပ်ရှင်နှင့် ပြဇာတ် သရုပ်ဆောင်များ၏ အသုံးအဆောင်များ ...	၂၀
		(၄)	အသံဖမ်း၊ အသံချဲ့ပစ္စည်းကိရိယာများ	၁၀
		(၅)	ပုလင်းဆေးစက် ...	၁၀
		(၆)	ချပ်စက္ကူဘူးပြုလုပ်စက် ...	၆.၂၅
		(၇)	မြစ်နှင့်အရက်ချက်စက်ရုံ ...	၅
		(၈)	ကင်မရာနှင့်ဓာတ်ပုံပစ္စည်းများ ...	၁၀
		(၉)	ဘိလပ်မြေစက် ...	၆.၂၅
		(၁၀)	ဓာတုဗေဒပစ္စည်းစက် ...	၆.၂၅
		(၁၁)	ကွန်ပျူတာစနစ်သုံးပစ္စည်းကိရိယာများ	၆.၂၅
		(၁၂)	ဝါကြိတ်စက် ...	၂၀
		(၁၃)	နို့ချက်စက် ...	၆.၂၅
		(၁၄)	စာကူးစက်နှင့် မိတ္တူကူးစက်များ ...	၁၀
		(၁၅)	သံရည်ကြိုစက် ...	၁၀
		(၁၆)	ဖန်ချက်စက်ရုံ ...	၅
		(၁၇)	ပိုးသတ်ဆေးထုတ်လုပ်စက် ...	၆.၂၅
		(၁၈)	ဆွယ်တာထိုးစက် ...	
		(၁၉)	လျှော်ဖွတ်၊ ဆေးဆိုးလုပ်ငန်း -အထွေထွေလုပ်ငန်းသုံးကိရိယာ ...	၁၀
			-အဝတ်လျှော်စက် ...	၁၂.၅
		(၂၀)	မီးခြစ်စက် ...	၅
		(၂၁)	ရေနံကုမ္ပဏီများ -စက်နှင့်စက်ကိရိယာများ ...	၅

စဉ်	မ-တည်အပိုင်ပစ္စည်းအမျိုးအစား	မူရင်းတန်ဖိုး အပေါ် ရာခိုင်နှုန်း
	-ပိုက်လိုင်းများ ...	၅
	-လွန်တူးကိရိယာများ ...	၂၀
	-ရေနံတူးစင်များ ...	၁၀
	-ဘူမိရူပလေ့လာစမ်းသပ်ရေးကိရိယာများ ...	၁၀
	-ဆိုက်စမစ် လေ့လာစမ်းသပ်ကိရိယာများ	၁၀
	-အခြားလေ့လာစမ်းသပ်ကိရိယာများ	၁၀
	(၂၂) အောက်စီဂျင်၊ အဆက်တီလင် ဓာတ်ငွေ့ ထုတ်လုပ်စက် ...	၅
	(၂၃) သုတ်ဆေး၊အရောင်တင်ဆေးထုတ်လုပ်စက်	၆.၂၅
	(၂၄) ကြက်ဘဲ၊အသားထုတ်လုပ်စက် ...	၆.၂၅
	(၂၅) အပ်ချုပ်စက်များ ...	၁၀
	(၂၆) သင်္ဘောဆေးမှုတ်စက် ...	၁၀
	(၂၇) သကြားစက်များ ...	၆.၂၅
	(၂၈) တာပေါလင်(တာလပတ် သို့မဟုတ် ပလတ် စတစ်) ...	၁၂.၅
	(၂၉) ရုပ်မြင်သံကြားစက်	
	-ကောင်းကင်ကြိုးတိုင်များ ...	၂.၅
	-အခြားကိရိယာများ ...	၁၂.၅
	-ဖမ်းစက် ...	
	(က) အထွေထွေ	၁၀
	(ခ) အငှား ...	၁၂.၅
	(၃၀) အုတ်ကြွပ်ထုတ်လုပ်သည့်စက် ...	၁၀
	(၃၁) လက်နှိပ်စက်များ(လျှပ်စစ်နှင့်သာမန်)	၁၀
	(၃၂) ထီးထုတ်လုပ်စက် ...	၁၀
	(၃၃) လေစုပ်၊ သန့်ရှင်းရေးစက်များ ...	၁၀
	(၃၄) ဗွီဒီယို	
	-ကစားစက်များ ...	၂၀
	-အခြားဗွီဒီယိုစက်များ ...	၁၀
	(၃၅) အဝတ်လျှော်စက်များ ...	၁၂.၅

အထက်ပါဇယားတွင် ဖော်ပြထားသည့် ကိရိယာတန်ဆာပလာ သို့မဟုတ် အခြားမ-တည်အပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ နုတ်ပေးရမည့်ပစ္စည်း တန်ဖိုးလျော့ငွေမှာ ဤစည်းမျဉ်း၏ စည်းမျဉ်းခွဲ (ခ)နှင့် အကျုံးမဝင်လျှင် မူရင်းတန်ဖိုးပေါ်တွင် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်ရမည်။ သို့ရာတွင် အသုံးပြုသည့် မတည်အပိုင်ပစ္စည်း၏ အသုံးဝင်မှုသက်တမ်းအရ ဤစည်းမျဉ်းခွဲပါ တန်ဖိုးလျော့အခွန်နှုန်းထက် လျော့၍ဖြစ်စေ၊ ပို၍ဖြစ်စေ ခံစားလိုကြောင်း အခွန်ထမ်းက လုံလောက်သော အကြောင်းပြချက်၊ ခိုင်လုံ သော အထောက်အထားများဖြင့် တင်ပြလာလျှင် ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခွင့်ပြုနိုင်သည်။

၄။ ဝင်ငွေခွန်စည်းမျဉ်းများ၏စည်းမျဉ်း ၁၄၊ စည်းမျဉ်းခွဲ(ခ)တွင် "သက်ဆိုင်ရာမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်။" ဆိုသည့် စကားရပ်၏နောက်တွင် "နုတ်ယူ ထားသည့်နေ့မှ ခုနစ်ရက်အတွင်း ပေးသွင်းသည့်ကိစ္စတွင် ပေးသွင်းသည့် နေ့ရက်သည် ဝင်ငွေနှစ် ကုန်ဆုံးသည့်နေ့မှ ခုနစ်ရက်အတွင်းဖြစ်ပါက ပေးသွင်းသော အခွန်ကို သက်ဆိုင်ရာ ဝင်ငွေနှစ် အတွက် ပေးသွင်းသည့် အခွန်အဖြစ် မှတ်ယူရမည်။" ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၅။ ဝင်ငွေခွန်စည်းမျဉ်းများ၏ စည်းမျဉ်း ၁၄-က တွင် " ဥပဒေပုဒ်မ ၁၆ (ခ) အရ " ဆိုသည့် စကားရပ်အစား " ဥပဒေပုဒ်မ ၁၆ -က၊ ပုဒ်မခွဲ(က) " အရ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရ မည်။

ဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး

-----000-----

စာအမှတ်၊ဘဏ္ဍာ-၂/၁/၂၉၅(၆၁၃ /၂၀၁၆)
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်

ဖြန့်ဝေခြင်း
နိုင်ငံတော်သမ္မတရုံး
ပြည်ထောင်စုအစိုးရအဖွဲ့
ပြည်ထောင်စုလွှတ်တော်ရုံး